

| | |
|------------------------------|---|
| Business Debate on TV | |
| Thursday: | 19:15 new 22:30 |
| Saturday: | 8:15 15:15 18:15 |
| Tuesday: | 10:15 21:00 <small>night repeat</small> |



“ဒီဗီဘီ စီးပွားရေးဒီဘိတ်” အချေအတင် ဆွေးနွေးပွဲ အစီအစဉ်ကို ဒီဗီဘီ သတင်းဌာနက စနေနေ့တိုင်း ရိုက်ကူးပြီး ဒီဗီဘီရုပ်သံလိုင်းမှာ အထက်ပါ အစီအစဉ်အတိုင်း ထုတ်လွှင့် တင်ဆက်ပါတယ်။

ဒီတပတ် ဆွေးနွေးပွဲအတွက် မေးခွန်းကတော့
 “မြန်မာနိုင်ငံရဲ့ လက်ရှိအခွန်စနစ်က မျှတမှုရှိရဲ့လား ?” ဖြစ်ပါတယ်။

အမှတ် - ၄၅၄၊ ဂုလွာ၊
 ကုန်သည်လမ်းနှင့် ဗိုလ်ကလေးဈေးလမ်းထောင့်၊
 ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

မှတ်ချက်ပေးလိုတာ၊ အကြံပေးလိုတာ၊ မေးမြန်းလိုတာရှိပါက ရုံးချိန်အတွင်း
 ဖုန်းနံပါတ် **+၉၅၉၅၉၈၆၅၉၄၀** နဲ့ debate@dvb.no
 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အခွန်စနစ်က မျှတမှု ရှိရဲ့လား (ယမင်းမြတ်အေး)

ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ အခွန်အရပ်ရပ်က ကောက်ခံရရှိငွေဟာ ကျပ်ဘီလျံ ၅၅၆၁ ရှိတယ်လို့သိရပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာဆိုရင်တော့ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန် အကောက်ဥပဒေအရ စုစုပေါင်းကျပ် ဘီလျံ ၆၄၈၁ ဒသမ ၀၀၈ ကောက်ခံရရှိဖို့ လျာထားတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ကလွှတ်တော်မှာတင်သွင်းခဲ့ပါတယ်။

အခွန်အကောက်ရရှိဖို့လျာထားချက်တွေအနေနဲ့ပြည်တွင်းထွက်ကုန်နဲ့ပြည်သူပြည်သားတွေ သုံးစွဲမှု အပေါ်ကနေကောက်ခံမယ့် အခွန်အကောက် ကျပ် ၂၇၁၂၆၆၆ ဒသမ ၈၈၄ သန်း၊ ပင်ငွေခွန်နဲ့ ပိုင်ဆိုင်မှု အပေါ်ကောက်ခံမယ့်အခွန်အကောက်မှာ ပင်ငွေခွန်ကနေ ကျပ် ၂၃၈၂၀၀၀ သန်း၊ အကောက်ခွန်ကနေ ကျပ် ၄၉၀၀၀၀ သန်း၊ နိုင်ငံပိုင်သယံဇာတတွေ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံမယ့် အခွန်အကောက် ကျပ် ၈၉၆၃၄၂ ဒသမ ၀၀၆ သန်း၊ စုစုပေါင်းကျပ် ၆၄၈၁၀၀၈ ဒသမ ၈၉၀ သန်း ဖြစ်ပါတယ်လို့ တင်သွင်းထားတာ ဖြစ်ပါတယ်။

တကယ်တမ်းမှာမြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ အခွန်ရရှိမှု အနည်းဆုံး နိုင်ငံဖြစ်ပါတယ်။အစိုးရတစ်ရပ်ဆိုတာ အခွန်နဲ့ ရပ်တည်ရတဲ့ အင်စတီကျူးရှင်းတစ်ခု ဖြစ်တဲ့အတွက် နိုင်ငံသားတိုင်း မှန်မှန်ကန်ကန်အခွန်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီအခွန်စနစ်ဟာ ပြည်သူလူထုအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်ဖို့ လိုသလို တချိန်ထဲမှာပဲ ရသင့်ရ ထိုက်တဲ့ အခွန်တွေ မလစ်ဟင်းအောင် ရေးဆွဲပြဌာန်း ထားတဲ့ ပြီးပြည့်စုံတဲ့ စနစ်တစ်ခု၊ ဥပဒေတစ်ရပ် ဖြစ်ဖို့လည်း လိုပါတယ်။

ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အပေါ် သုံးသပ်ချက်

ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန အောက်မှာရှိတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။ ပြည်တွင်းအခွန်များ ဦးစီးဌာန အနေနဲ့ကတော့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်က စတင်ပြီးတော့ ပင်ငွေခွန်(The Income Tax)၊ ကုန်သွယ်လုပ်ငန်းခွန် (The Commercial Tax)၊ တံဆိပ်ကောင်းခွန် (The Myanmar Stamp Act) နဲ့ အောင်ဘာလေသိမ်းဆုခွန် (Directives Pertaining to State Lottery) အခွန်စတဲ့ အခွန်လေးမျိုးကိုသာ ကောက်ခံ နေတာဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်သူအများစုနဲ့ သက်ဆိုင်နေတာကတော့ ပင်ငွေခွန်ပါ။ ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံတဲ့ လက်ရှိကောက်ခံနေတဲ့ ပင်ငွေခွန်ကတော့ တစ်နှစ်ကို ကျပ် သိန်း ၂၀ အထက်ရရှိသူတွေကို ကောက်ခံနေတာဖြစ်ပြီး သိန်း ၂၀ အောက်ဆိုရင်တော့ ကင်းလွတ်ခွင့်ရထားပါတယ်။ သိန်း ၂၀ နဲ့ သိန်း ၅၀ ကြားဆိုရင်တော့ ၅ % ကောက်ခံနေပြီးတော့ ၅၀ နဲ့ ၁၀၀ ကြားကို ၁၀% ၊ သိန်း ၁၀၀ နဲ့ ၂၀၀ ကြားကို ၁၅ %၊ သိန်း ၂၀၀ နဲ့ သိန်း ၃၀၀ ကြားကို ၂၀ % နဲ့ ကျပ်သိန်း ၃၀၀ နဲ့ အထက်ကို တော့ ၂၅% သပ်မှတ်ထားပါတယ်။

၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေထွက်ပေါ်လာစမှာ ပင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ငွေကြေး တွေ အပေါ် ကောက်ခံတဲ့ နှုန်းထားဟာ ပင်ငွေရလမ်း ဖော်ပြနိုင်တဲ့ ငွေကြေးတွေအပေါ် ကောက်ခံမှု ထက် နည်းနေတဲ့အတွက် တရားမျှတမှု မရှိဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီအပေါ်မှာ ငွေမဲတွေ ကို ငွေဖြူဖြစ်အောင် လမ်းကြောင်းပေးထားတဲ့ ဥပဒေလို့ ဝေဖန်မှုတွေ ရှိခဲ့သလို တချို့ကတော့ ငွေမဲ ပေါ်များတဲ့ မြန်မာနိုင်ငံအတွက် အင်ဒိုနီးရှား ဥပမာနဲ့ ဆင်တူတယ်ဆိုပြီး ကြုံဆိုကြတာလည်းရှိပါတယ်။ ဒါမှလည်း တရားမ ပင်ငွေမဲတွေကနေ အစိုးရက အခွန်ရရှိမယ်လို့ သုံးသပ်ကြတာပါ။ ဒါပေမယ့် ၂၀၁၆ ခုနှစ် ပြည်ထောင် စုရဲ့ အခွန်အ ကောက် ဥပဒေမှာ ပြန်လည်ပြင်ဆင်ပေးခဲ့ရပါတယ်။ ဒီလို ပြင်ဆင်မှုအပေါ် အိမ်ခြံမြေ ဈေးကစား သူ တွေကတော့ မကြုံဆိုခဲ့ကြပါဘူး ။

၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဥပဒေအရ ဆိုရင် ဥပမာ အိမ်ခြံမြေ ပယ်ယူလိုသူဟာ ၁ ကျပ် ကနေ သိန်း ၁၀၀၀ အထိကို ၃% ၊ သိန်း ၁၀၀၀ ကနေ သိန်း ၅၀၀၀ အထိကို ၅% ၊ သိန်း

၅၀၀၀ ကနေ သိန်း ၁၀၀၀၀ အထိကို ၁၀ % ၊ သိန်း ၁၀၀၀၀ ကနေ သိန်း ၁၅၀၀၀ အထိကို ၂၀ %နဲ့ သိန်း ၁၅၀၀၀ ကျော်ရင် ၃၀ % လို့ ပြဌာန်းခဲ့ရာကနေ ၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေအရ ၁ ကျပ်ကနေ သိန်း ၃၀၀ အထိ ၁၅%၊ သိန်း ၃၀၀ ကနေ သိန်း ၁၀၀၀ အထိကို ၂၀%၊ သိန်း ၁၀၀၀ နဲ့ အထက်ကို ၃၀ % ပေးဆောင်ရမယ်လို့ ပြောင်းလဲ သပ်မှတ်လိုက် တဲ့အတွက်ဖြစ်ပါတယ်။

လက်ရှိ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်ရဲ့အစမှာပဲ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေထွက် ပေါ်လာခဲ့ပါတယ်။ ဒီဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရတဲ့ ဝန်ဆောင်မှုလုပ် ငန်း ၂၉ ခုထဲမှာ စက်မှုလယ်ယာ အငှားလိုက် ဝန်ဆောင်မှု လုပ်ငန်းတွေကို ကုန်သွယ် လုပ်ငန်းခွန်ပေး ဆောင်ဖို့မလိုအပ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းအဖြစ် ထည့်သွင်းပေးခဲ့တဲ့ အပေါ်လုပ်ငန်းရှင်တွေက ကြုံဆို ခဲ့ကြပါတယ်။

မျှတတဲ့ အခွန်စနစ်ဖြစ်ပြီလား

အခွန်စနစ်ဆိုတာ မျှတဖို့လိုသလို တရားနည်းလမ်းကျဖို့လည်း လိုပါတယ်။ ဥပမာ တစ်ခုကို တင်ပြရင် အိမ်ခြံမြေ ပယ်ယူရာမှ ၁၅ ရာခိုင်နှုန်းအခွန်ဆောင်ရင် ပင်ငွေရလမ်း ဖော်ပြစရာမလိုဘူးဆိုတဲ့ ပြဌာန်းချက်ကို ၂၀၀၇ ခုနှစ်မှာ ပြဌာန်းခဲ့ ပါတယ်။ ဒီပြဌာန်းချက်နဲ့ အတူ ငွေမဲတွေ အိမ်ခြံမြေ ဈေးကွက် ထိကို အလုံးအရင်းနဲ့ ပင်ရောက်လာခဲ့ပြီး အိမ်ခြံမြေဈေးတွေလည်း တရိပ်ရိပ်တက်လာခဲ့တယ်။

၂၀၁၁ ခုနှစ်မှာ တက်လာတဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ဒီပြဌာန်းချက်ကို သက် တမ်း ထပ်တိုးခဲ့ ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဈေးတွေသိသိသာသာမြင့်တက်သွားပြီး မြန်မာအိမ်ခြံမြေ ဈေးကွက်ဟာ ကမ္ဘာပေါ်မှာ ဈေးအမြင့်ဆုံးဖြစ်တဲ့ တိုကျို၊ စင်ကာပူနဲ့ နယူးယောက်က မက်ဟင်တန် ဈေးကွက်တွေနဲ့ ပြိုင်လို့ ရတဲ့ အနေအထားမျိုးရောက်သွားခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ အခုအချိန် မှာ လူလတ်တန်းစားဆိုတဲ့ လူတွေတောင် အိုးပိုင် အိမ်ပိုင်နဲ့ နေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါဟာ အခွန်စနစ်ရဲ့ အားနည်းချက် ကြောင့်လို့ပြောရင် မှားမှာ မဟုတ်ပါဘူး။

နောက်တစ်ခုက လုပ်ငန်းကြီးတွေအခွန်ရှောင်တဲ့ကိစ္စပါ။ တချို့ လုပ်ငန်းကြီးတွေဆိုရင် သူတို့ ရဲ့ပိုင်ဆိုင်မှုတွေကို အမြတ်ခွန်ပေးစရာမလိုတဲ့ Cayman Islands တို့၊ British Virgin Islands တို့ ဆွတ်ဇာလန်တို့လို နိုင်ငံတွေ မှာပြောင်းရွှေ့ထားတတ်တဲ့ အကြောင်း ပနားမားပေပေါထဲမှာဖော်ပြထား တာတွေရပါတယ်။ ဝီကီလီ (Wikileaks) မှာလည်း ကင်မန်ကျွန်း (Cayman Island) တို့၊ ဂျမေကာ (Jamaica) တို့ မှာ မြန်မာနိုင်ငံက ဘဏ်အကောင် ငွေ ဖွင့် ထားတာတွေရှိတယ် ဆိုတာမျိုးတွေတွေ့ ရပါတယ်။ တကယ်တော့ ဒီငွေတွေဟာ ပင်ငွေရလမ်း မပြနိုင် တဲ့၊ တိုင်းပြည်ကိုလည်း အခွန်ဆောင်ခြင်း မရှိတဲ့ ငွေတွေဖြစ်ပါတယ်။

Transparency International ကထုတ်ပြန်ထားတဲ့ Corruption Perceptions Index 2015 အရဆိုရင် တော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၆၈ နိုင်ငံမှာ အဆင့် ၁၄၇ ရှိနေတာ ဖြစ်လို့ အဂတိလိုက်စားမှု နဲ့ တိုက်ဖျက်ရေး နဲ့ ပတ်သက်ရင်တော့ အတော်ကိုလုပ်ယူရဦးမယ်လို့ သုံးသပ်ရမှာပါ။ အထူးသဖြင့် အခွန်ရှောင်တဲ့ကိစ္စက လူတော်တော်များများ ကျူးလွန်နေတတ်တဲ့ ကိစ္စ ဖြစ်ပါတယ်။ အခွန်ကို စနစ်တကျ မကောက်နိုင်တာ၊ ကောက်တဲ့ နေရာ တွေမှာလည်းအလေ အလွင့် တွေဖြစ်နေတာ၊ အခွန်ဥပဒေ တိုယ်တိုင်လည်း အကျင့်ပျက် ချစားမှုလုပ်ဖို့ အခွင့်အလမ်းပေးထားသလို ဖြစ်နေတာတွေကို ပညာရှင်တွေက ထောက်ပြကြပါတယ်။

ဒါကြောင့် အစိုးရတစ်ရပ်ရဲ့ performance ကိုတိုင်းတာတဲ့အခါ အခွန်ကို ဘယ်လောက် စနစ်တကျ ကောက်နိုင် လဲဆိုတာနဲ့ အဲဒီအခွန်ကို ဘယ်လို အသုံးချလဲဆိုတာနဲ့ တိုင်းတာကြပါတယ်။ ပြီးခဲ့တဲ့ အာဏာရှင် အစိုးရ လက် ထက်မှာ အခွန်ရှောင်ခဲ့တဲ့ ကုမ္ပဏီတွေ သောင်းနဲ့ချီပြီးရှိခဲ့ပါတယ်။ အခုအစိုးရလက်ထက်မှာကော ဘယ်လောက် ရှိနေသေးလည်း အတိအကျတော့ မသိရပေမယ့် ဟိုတုန်းကထက်တော့ ဒီမိုကရေစီ အစိုးရလက်ထက် ဖြစ်တဲ့ အတွက် နိုင်ငံသားတာဝန်ကို ကြေပွန်ဖို့ အခွန်ဆောင်ရမယ်ဆိုတာ ပိုသဘောပေါက်လာကြပါတယ်။ ဒါပေမယ့် လည်း အခွန်ရှောင် တာတွေက တော့ ရှိနေတုန်းပါပဲ။ ဘာကြောင့်အခွန်ရှောင်နေကြသေးတာလဲ၊ လူကြောင့် လား ၊ မူကြောင့်လားဆို တာတော့ဆက်ပြီးအဖြေရှာရမယ့် ကိစ္စရပ်ဖြစ်ပါကြောင်း...။